

ကိုးမှန်းနံ့အေး ပတ်မာလီမာဒီး တၢ်ဂ့ၤလိာ်ခိၣ်ယၢၤအပူၤန့ၣ်

လာ် ၈ ၁၉၄၈ န့ၣ်, လါခိၣ်စ့ဘၢၣ် ၁၀ သီ အနံၤ,
ဘီမုၢ်စၢဖျိၣ်ကရၢ တၢ်အိၣ်ဖျိၣ်ဖးဒိၣ်အပူၤ
တၢ်ဘိးဘၣ်ရၢလီၤလာ်
ဘၣ်တၢ်စံၣ်ညီၣ်အၢၣ်လီၤဟံၣ်ဂၢၢ်ဟံၣ်ကျၢအီၤ လၢအမုၢ်
ပှၤဂ့ၤဝီၣ်ဒွဲးယၢ်တၢ်ဘိးဘၣ်ရၢလီၤ အဆၢဒိၣ် (၂) အသိး
ပှၤကိးဂၢၤဒီးန့ၣ် ကဘၣ်အိၣ်မုၢ်ဒီးန့ၣ်ဘၣ်ဝဲ
တၢ်ခွဲးတၢ်ယၢ်ကိးမံၤဒီး, တၢ်သဘျူကိးမံၤဒီးလာ်
ဘၣ်တၢ်ဟံၣ်ဖျါအီၤလာ် ပှၤဂ့ၤဝီၣ်ဒွဲးယၢ်တၢ်ဘိးဘၣ်ရၢလီၤ
အပူၤအသိးန့ၣ်လီၤ.



■ မုၢ်လာ် တၢ်သ့မာလီမာဒီး, တၢ်ဆိကမိၣ်ဒီး
တၢ်ဟံၣ်သးတဖၣ် တၢ်သိးလိာ်သးအယီ

ပှၤမာလီတၢ်ဖိတဂၤန့ၣ် တၢ်တဘၣ် ကွၢ်မဲာ်ထီၣ်ဒါအီၤ
လာ်တၢ်မာလီမာဒီး အပူၤဘၣ်ဒီး မုၢ်လာ်
ကလုာ်, အိၣ်ဆိးလီၤ, တၢ်ဘျုးတၢ်ဘါ, အတီၤအပတီၢ်,
တၢ်ဆဲးတၢ်လာ်, ပိာ်ခွါ, ပိာ်မုၢ်, ဖျိၣ်ယာ်ထူးတီၤ,
ပှၤဂဲၤဆိမိၣ်ဖဲးမာတၢ်တသ့ဂ့ၤ
တၢ်ဂ့ၤသ့ၣ်တဖၣ်အယီစ့ၢ်ကိး
တၢ်တဘၣ်ကွၢ်မဲာ်ထီၣ်ဒါအီၤဘၣ် နီတမံၤဘၣ်န့ၣ်လီၤ.
ဂံၢ်ခိၣ်ထံးတၢ်ကွၢ်ဘၣ်ကွၢ်သ့ထံး အဆၢဒိၣ် (၃) အဆၢဖိ ၄ (၄)



■ မုၢ်လာ် ပှၤဂဲၤဆိမိၣ်ဖဲးမာတၢ်
တသ့ဂ့ၤအယီ



■ မုၢ်လာ် တၢ်ဘျုးတၢ်ဘါ
တၢ်သိးလိာ်သး အယီ



■ မုၢ်လာ် ကလုာ်, လုာ်လုာ်, တၢ်ဆဲးတၢ်လာ်,
တၢ်အိၣ်ဆိးလီၤကျဲး ဒီး တၢ်ကတီၤတဖၣ်
တၢ်သိးလိာ်သးအယီ



■ မုၢ်လာ် ဖျိၣ်ယာ် ထူးတီၤ
တၢ်သိးလိာ်သးအယီ



■ မုၢ်လာ် ပိာ်မုၢ်, ပိာ်ခွါ ဒီး မုၢ်ခွါတၢ်ဟံၣ်သး
တဖၣ် တၢ်သိးလိာ်သးအယီ

တၢ်တၢ်သိးလိာ်သးသ့ၣ်တဖၣ်အယီ
လာ်တၢ်သိၣ်လိမာဒီးအပူၤမုၢ်ဂ့ၤ, လၢပှၤဂ့ၤဝီၣ် တၢ်ဆဲးကျိး
လိာ်သးအပူၤမုၢ်ဂ့ၤန့ၣ် တၢ်တဘၣ် ကွၢ်မဲာ်ထီၣ်ဒါလိာ်သးဘၣ်,
ဒိၣ်န့ၣ်အန့ၣ် ပှၤဂ့ၤဝီၣ်ဒွဲးယၢ်သ့ၣ်တဖၣ်
တၢ်ကဘၣ်ဟံၣ်ကဲစိာ်မုၢ်အီၤအဂီၢ်န့ၣ် မုၢ်ဝဲဒၣ်
ဖိမုၢ်ဖိခွါသ့ၣ်တဖၣ် အမူဒါတမံၤစ့ၢ်ကိးန့ၣ်လီၤ.



■ မုၢ်လာ် ကွၢ်ဂီၤ တၢ်အိၣ်ဖျါတဖၣ်
တၢ်သိးလိာ်သးအယီ

ဒိတၢ်ဂီၤလၢထးသ့ၣ်တဖၣ်အသိး
တၢ်တၢ်သိးလိာ်သးသ့ၣ်တဖၣ် အိၣ်ဝဲဒၣ်ကယာ်
ပှၤတဂၤဘၣ်တဂၤန့ၣ် အိၣ်ဒီး တၢ်သ့တၢ်ဘၣ်လၢ
အလီၤဆိလိာ်သး ဒီး
တၢ်ယီထံၣ်ဒုးအိၣ်ထီၣ်တၢ်သ့သ့ၣ်တဖၣ်
အိၣ်ဝဲဒၣ်လီၤန့ၣ် ပတဘၣ် ပလီၤသးဒီး ဒီးသ့ၣ်ဒီးသး
ဒီး ပတဘၣ်ဆီၣ်ထွဲမာၤလိာ်သးန့ၣ်လီၤ.



USAID
FROM THE AMERICAN PEOPLE



fhi360
THE SCIENCE OF IMPROVING LIVES

လိာ်စဲးကွဲးအံၤ ဘၣ်တၢ်ထူးထီၣ်ရၢလီၤအံၤ ဒီဖျိလၢအပဲရကၢထံၣ်ဂ့ၤတၢ်ဂ့ၤထီၣ်ပသီထီၣ်ခၢၣ်စဲးကရၢ (USAID) ကျိၣ်စ့အတၢ်ပမာၤဒီး ဟံၣ်ဖိယီဖိတၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်ထံၣ်ဂ့ၤတၢ်ကရၢ (Family Health International (FHI 360)) ခံဒီခိကတၢ်အၢၣ်လီၤဘၣ်သး/စုဟံၣ်နီၣ်ခိၣ် ၇၂၀-၄၈၂-၁၈-အဲလ်အုၣ်-၀၀၀၀ အသိးန့ၣ်လီၤ. တၢ်ဂ့ၤတၢ်ကျိၣ်သ့ၣ်တဖၣ်လၢ အအိၣ်လၢ လိာ်စဲးကွဲးအပူၤသ့ၣ်တဖၣ်အံၤ တဘၣ်သးဒီး FHI 360 (ပှၤမုၢ်) USAID တၢ်ကရၢကရိသ့ၣ်တဖၣ် အတၢ်ထံၣ်, အတၢ်ပံာ်ထံၣ်နီၤဖး ပှၤမုၢ် အဖိလဲစံၣ်သန့ သ့ၣ်တဖၣ်ဘၣ်, ဒိန့ၣ်အသိး တၢ်တဘၣ်ဟံၣ်အီၤခိၣ် တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ တၢ်ဟံၣ်ပနီၣ် ဆီၣ်ထွဲမာၤစၢၤ ဆူ တၢ်ကွၢ်တၢ်ကး အမံၤအသၢၣ်သ့ၣ်တဖၣ်အဂီၢ်မုၢ်ဂ့ၤ, တၢ်ပနီၣ်တၢ်ကးသ့ၣ်တဖၣ်လၢ တၢ်ထူးထီၣ်ရၢလီၤအံၤလၢ တၢ်ဘၣ်ဘျုးတဖၣ်အဂီၢ်မုၢ်ဂ့ၤ, တၢ်ကရၢကရိသ့ၣ်တဖၣ်အဂီၢ်မုၢ်ဂ့ၤ န့ၣ်ဘၣ်.

အုၣ်ခိၣ်ကရၢ (Another Development) နီၣ်ခိၣ် ၆၂, ကကြၢ (၅), ညီၣ်တိကျဲး, စဲခီၣ်ဝဲဆၢၣ်, တကူၣ်တီၢ်ခိၣ်
လီၤတံစိ - (+၉၅ ၀၉၂၆၄ ၈၉၁ ၄၂၁) လီၤစုၤ - office@anotherdevelopment.org ပှၤသဲၤသန့ - www.anotherdevelopment.org